


Kyom ng'lä ng'na nak  
အလှပြိုင်ပွဲ





Cau pui pui bung tumat ung  
k'hngaige ni, k'kigang ni, phongkawng ni, m'vui  
ni, kalauk ni, ng'se pyek ni, sakep ni, khawm  
ni, ng'se ni, cu kyom ng'läu na vai ci ne, ng'bum  
lawk ci gui. m'Khoi m'chak khai ah k'kha kawng  
cu ghü ci gui.

တစ်ခါတုန်းက တောနက်တစ်နေရာမှာ တောကြောင်၊ သမင်၊ ခြင်္သေ့၊  
ဆင်၊ သစ်ကုလားအုပ်၊ မြင်းကျား၊ သားပိုက်ကောင်၊  
ဝက်ဝံနဲ့ မြင်းတို့ဟာ အလှစွမ်းရည်ပြိုင်ပွဲဝင်ဖို့ ရောက်ရှိလာကြတယ်။  
တရားသူကြီးအဖြစ် ရွေးချယ်ခံရသူကတော့ ဦးဇီးကွက်ပါပဲ။



A k'htük bäh ah hngaige naw a  
ng'mei  
k'cai ne a kyom cu m'dang ci.


ပထမဆုံးအလှည့်ကျသူ ကိုတောကြောင်က အမြီးကိုထောင်ပြီး  
သူ့ရဲ့သွက်လက်ချက်ချာမှုကို ပြနေတယ်။



A k'hnih nak ah kigang naw aki  
cu ng'müi khai ah m'dang ne  
akyom cu m'dang ci.


ပြီးတော့ကိုသမင်က သူ့ရဲ့ပန်းလို့လှပတဲ့ ချိုကိုပြသနေတယ်။






A k'thum nak ah  
phongkawng naw a hnü  
mu gui m'thou ne a kyom cu  
m'dang ci.

ပြီးတော့ကိုကေသရာဇာခြင်္သေ့မင်းက  
သူ့ရဲ့အလွန်လှပတဲ့လည်ဆံမွှေးကို လှုပ်ကာလှုပ်ကာပြနေတယ်။



A k'phli nak ah m'vui naw a  
k'hnga goi tum ne a mawng  
m'thou ne a khaw goi chang ne a  
kyom cu m'dang ci.

ပြီးတော့ကိုဆင်ဘိုဘိုကတော့ သူ့ရဲ့နားရွက်ကြီးကိုလှုပ်ပြီး  
ရှေ့ခြေထောက်နှစ်ဖက်ကိုမြှောက်ကာ မတ်တတ်ရပ်ပြတယ်။



A k'hma nak ah kalauk naw a  
lu hnü m'ki m'hlat ne a kyäp  
kyäp ah m'khan ne theit neh a  
kyom cu m'dang ci.

ပြီးတော့သစ်ကုလားအုပ်ကလည်း လှလှပပညင်ညင်သာသာ  
ခြေလှမ်းတစ်လှမ်းပြီးတစ်လှမ်း လှမ်းကာလှမ်းကာ  
ဝင့်ကြွားစွာဝင်လာတယ်။



phongkawng hlui nu naw phi a  
mu gui m'thou ne a hngu a ma,  
a kyom cu m'dang ci.


ပြီးတော့ကျားကြီးရွှေဝါကလည်း အားကျမခံ  
သူ့ရဲ့ကိုယ်ပေါ်မှာရှိတဲ့ လှပတဲ့အစင်းကြောင်းတွေကို  
ဂုဏ်ယူဝင့်ကြွားစွာ ပြသသွားတယ်။






Bugit kawng naw phi apum käu  
ah a ng'khan a pyawkw gui cu  
(m'tai ne)2 a kyom cu  
m'dang ci.

ပြီးတော့ကျားသစ်ကြီးရွှေဝါကလည်း သူ့ရဲ့ကိုယ်ပေါ်က  
လှပတဲ့အစက်အပြောက်ကြီးတွေကို  
မာန်ပါပါနဲ့ လှုပ်ရှားပြသသွားတယ်။



Khawm la sakep naw phi ani  
khaw awn hteit shüi shüi ne ani  
kyom cu m'dang tu ci goi.

ပြီးတော့သားပိုက်ကောင်နဲ့ဝက်ဝံ နှစ်ကောင်တို့ကလည်း  
ရှေ့ခြေထောက်ကိုမြှောက်ပြီး လမ်းလျှောက်ဝင်လာပြတယ်။



Ng'se la ng'se gek naw phi  
ani mu m'thou ne ng'gui sei  
m'khan ni ne ani kyom cu  
m'dang tu ci goi.

ပြီးတော့မြင်းနဲ့ မြင်းကျားတို့ကလည်း  
ဆံ့မွေးတွေကိုထောင်ကာ သူတို့ရဲ့အလှတွေကို ပြသကြတယ်။



Jo

m'Khoi m'chak ciah k'kha kawng  
naw, na mivan cu a (phäh)2 ah na  
mi kyom yawp ci nei ci ne, kyak  
na gui sei van cu yei kyai bäng  
bäng ne püi ba ci gui.

နောက်ဆုံးတော့ တရားသူကြီးဦးဇီးကွက်က  
အားလုံးအားလုံး အလှကိုယ်စီနဲ့ အလှဆုံးဖြစ်နေကြတယ်လို့  
ဆုံးဖြတ်ပေးလိုက်တော့ အားလုံးကကျေနပ်ပျော်ရွှင်သွားကြတယ်။





JJ



ချို့ (ချင်း) စာပေနှင့်ရိုးရာယဉ်ကျေးမှုဗဟိုကော်မတီမှ ရေးသားပြုစုသည်။

